

မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ၏ ကိုယ်ရေးအချက်အလက်များစစ်ဆေးခြင်းမပြုမီ
လုပ်ပိုင်ခွင့်နှင့်သတိပေးချက် မှတ်တမ်း

တရားရုံး _____ ရက်စွဲ _____

ပြစ်မှုဆိုင်ရာအမှတ် _____

နှစ်ဦးကြား { _____ တရားစွဲသူ/ တရားလို
_____ မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ

ပြစ်မှု _____

အရာရှိအမည် _____

ရာထူး _____ ဌာန _____

တရားရုံး _____ ၊ သည် မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ၏ ကိုယ်ရေးအချက်အလက်များ စစ်ဆေးခြင်းနှင့်လုပ်ပိုင်ခွင့်တိုင်ကြားသည့်တာဝန်ကို ဆောင်ရွက်သူဖြစ်ရာ ယာယီလွှတ်ပေးရန်တောင်းဆိုသည့် ၎င်းမသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံအား အောက်ပါအတိုင်း သိသင့်သည့်အရာများကို သတိပေးထားပြီးဖြစ်သည်။

- ကိုယ်ရေးအချက်အလက်စစ်ဆေးသူသည် ရှေ့နေ၊ အစိုးရရှေ့နေ၊ ရဲအရာရှိ၊ မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ၏ ကိုယ် ရည်ကိုယ်သွေးတိုင်းတာရန်အတွက် မေးခွန်းမေးရန်နှင့်ကိုယ်ရေးအချက်အလက်မေးမြန်းသည့်ဝန်ထမ်း မဟုတ်ရပါ။ ဤတွင် ယာယီလွှတ်ပေးရန်တောင်းဆိုချက်ကို တရားရုံးကစဉ်းစားဆုံးဖြတ်ရာတွင် အကျိုးရှိစေရန် ခွင့်ပြုသည်။ မပြုသည် တို့မှာ တရားရုံး၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အောက်တွင်သာ ရှိစေမည်။
- အကယ်၍ မသင်္ကာဖွယ်ဖြစ်သူ/ တရားခံက ရှေ့နေရှိလျှင် မေးခွန်းများဖြေကြားခြင်းမပြုမီ ရှေ့နေနှင့် တိုင်ပင်ခွင့် ရှိသည်။
- မေးခွန်းဖြေကြားရာတွင် မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ၏စိတ်ဆန္ဒအပေါ်မူတည်သည်။ ဆန္ဒမရှိပါက မေးခွန်းတစ်စုံ တစ်ရာကို မဖြေဆိုခွင့်ရှိသည်။
- ဤမေးခွန်းဖြေကြားရာတွင် အရာရှိကမေးသူဖြစ်ပြီး မသင်္ကာဖွယ်ဖြစ်သူ/ တရားခံက ဖြေကြားသူဖြစ်မည်။ အရာရှိက ဖြေကြားချက်များကို မှတ်တမ်းတင်မည်။
- အရာရှိက မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ၏ ဖြေကြားချက်များကို စစ်ဆေးမည်။ မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ က မိမိသိသောအခြားလူ အနည်းဆုံး 3 ယောက်ကို ဆက်သွယ်ပုံနှင့်တကွ ဖော်ပြပေးရမည်။ အရာရှိမှ ထိုလူများကို ဆက်သွယ်ပြီး မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ၏ဖြေကြားချက်များကို အတည်ပြုချက်တောင်းမည်ဖြစ်သည်။ အရာရှိမှ ထိုလူများအား ဆက်သွယ်ရာတွင် မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ၏အဖမ်းခံရသော ဤပြစ်မှု၏အကြောင်းအရာနှင့် အချက်အလက်များကို ဖွင့်ပြောလိမ့်မည်။
- မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ၏ ဖြေကြားလိုက်သည့်အချက်အလက်များကို လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းပေးမည်။ ဤတွင် တရားသူကြီး၊ ရှေ့နေ၊ အစိုးရရှေ့နေ၊ ပြစ်မှုဆိုင်ရာတရားမမှုတရားလုပ်ငန်းစဉ်အတွင်းဌာနခွဲများ နှင့် (အကယ်၍ မသင်္ကာဖွယ်ဖြစ်သူ/ တရားခံက လွတ်မြောက်ခဲ့လျှင်) ယာယီလွှတ်ပေးခြင်းဆိုင်ရာကွပ်ကဲရေး သက်ဆိုင်ရာဌာနခွဲ များသာ ထိုအချက်အလက်များကို သိရှိခွင့်ရှိမည်ဖြစ်သည်။
- အစိုးရ၏အချက်အလက်သိမ်းဆည်းစနစ်ထဲရှိပြီးသားအချက်အလက်မှလွဲ၍ မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ ထုတ်ဖော် ခဲ့သော အချက်အလက်များကို တရားရုံး၏စီရင်ချက်ချသည့်အဆင့်အတွက် ဆိုးကျိုးရလဒ်အဖြစ် ယူပြီးအသုံးပြုခြင်း

မပြုလုပ်ပါ။ မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ က မှားယွင်းသောအချက်အလက်ပေးပါက ၎င်းအပြုအမူသည် မသင်္ကာဖွယ် ဖြစ်သူ/ တရားခံ၏ ယုံကြည်ထိုက်မှုအပေါ် အကျိုးသက်ရောက်နိုင်ပြီး ဤကဲ့သို့ အရာရှိအား မှားယွင်းသောအချက် အလက်ပေးခြင်းသည် တရားဥပဒေ ပုဒ်မ 137 အရ ပြစ်မှုမြောက်ပါသောကြောင့် ထောင်ဒဏ် 6 နှစ် (သို့) ဒဏ်ငွေ 1,000 ဘတ် ကျသင့် (သို့) နှစ်မျိုးလုံး ပြစ်ဒဏ်ခံရနိုင်သည်။

- မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ၏အချက်အလက်များမှာ မှန်ကန်ကြောင်းစစ်ဆေးတွေ့ရှိပြီးလျှင် မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ၏ ထွက်ပြေးနိုင်ခြေ၊ ပြစ်မှုထပ်မံကျူးလွန်နိုင်ခြေ၊ (သို့) သက်သေပေးသူများအားပြဿနာရှာနိုင်ခြေ (သို့) ယာယီလွတ်ပေးထားသည့်ကာလအတွင်း ပြဿနာရှာနိုင်ခြေ၊ တို့ကို မှန်းဆတွက်ချက်မည်။ အရာရှိက သုံးသပ်ချက် များနှင့်မှန်းဆတွက်ချက်မှုများကို တရားရုံးထံသို့ အစီရင်ခံတင်ပြရမည်။ ထို့နောက် တရားရုံးက ၎င်းအစီအစဉ်ရင်ခံစာ ကို စီရင်ချက်ချသောအခါတွင် ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။

မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ က လုပ်ပိုင်ခွင့်နှင့်သတိပေးချက်တို့ကို သိရှိပြီးဖြစ်သည်။

- ယာယီလွတ်ပေးရန် လျှောက်ထားရန်ဆန္ဒမရှိ၊
- ယာယီလွတ်ပေးရန် လျှောက်ထားလိုသည်။ သို့သော် ကိုယ်ရေးအချက်အလက်နှင့်ကိုယ်ရည်ကိုယ်သွေး စစ်ဆေးတိုင်း တာမူကို လက်မခံပါ။ အကြောင်းမှာ -
 - ပြဿနာဖြစ်နိုင်ခြေမှန်းဆသည့်လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ခြင်းကြောင့် ဤနေ့တွင် မမီနိုင်ပါ (နှင့်) အာမခံစာချုပ်ချုပ်ဆိုရန်အဆင်သင့်ဖြစ်နေပြီ။
 - အခြား (ဖော်ပြပါ) _____
- ကိုယ်ရေးအချက်အလက်နှင့်ကိုယ်ရည်ကိုယ်သွေး စစ်ဆေးတိုင်းတာမူကို လက်ခံပြီး ယာယီလွတ်ပေးရန် လျှောက် ထားလိုသည်။

ထို့ကြောင့် အောက်ပါအတိုင်းအထောက်အထားရှိစေရန် လက်မှတ်ရေးထိုးပါသည်။ မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ အား ဖတ်ရှု၊ ဖတ်ရှုနားထောင် စေပြီး မှန်ကန်ကြောင်းလက်ခံစေသည်။ (စကားပြန် အမည် _____ မှ တဆင့်)

ကိုယ်ရေးအချက်အလက်စစ်ဆေးသူအရာရှိ _____

မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ _____

ရှေ့နေ _____

စကားပြန် _____

ယာယီလွှတ်ပေးခွင့်ဆိုင်ရာ စည်းမျဉ်းသတ်မှတ်ချက်များ/ ရုံးချိန်းစာ

တရားရုံး ရက်စွဲ
ပြစ်မှုဆိုင်ရာအမှတ်
..... မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ

စာရွက်စာတမ်း 3 ပိုင်း ရှိပါသည်။

(1) ယာယီလွှတ်ပေးခွင့်ပြုသည့် တရားရုံးမိန့်၏စည်းမျဉ်းသတ်မှတ်ချက် နှင့် ၎င်းအမိန့်၏စည်းမျဉ်းကို ဖောက်ဖျက်ခြင်း၏ရလဒ်

(2) အရာရှိထံ လာရောက်ရမည့် (နှင့်/သို့မဟုတ်) အကြံပြုချက်လက်ခံရန်(အကြောင်းရှိပါက) ရုံးချိန်းစာ

(3) တရားရုံး၏ စီရင်ချက်ရက်အတွက် ရုံးချိန်းစာ

မသင်္ကာဖွယ်ဖြစ်သူ/ တရားခံအား နားလည်အောင်ဖတ်ရှုနိုင်ရန် ပေးထားမည်ဖြစ်ပြီး အထောက်အထားအဖြစ် သိမ်းထားရမည်။ ထို့ကြောင့် ဤစာရွက်စာတမ်းများကို သေချာစွာသိမ်းထားပြီး လေ့လာပါ။ (ဤစာရွက်စာတမ်းများကို အရာရှိကလည်း သိမ်းထားသည်။)

1. ယာယီလွှတ်ပေးခွင့်ပြုသည့် တရားရုံးမိန့်၏စည်းမျဉ်းသတ်မှတ်ချက် နှင့် ၎င်းအမိန့်၏စည်းမျဉ်းကို ဖောက်ဖျက်ခြင်း၏ရလဒ်

ယာယီလွှတ်ပေးခွင့်မိန့်တွင် လိုက်နာဆောင်ရွက်ရန် စည်းမျဉ်းသတ်မှတ်ချက်များရှိရာ သင်သည် ၎င်းစည်းမျဉ်းသတ်မှတ်ချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရမည်။ ဖောက်ဖျက်ပါက တရားရုံးက ထိုယာယီလွှတ်ပေးခွင့်မိန့်ကို ပြန်လည်ရုပ်သိမ်းပြီး ပြစ်မှုအား စဉ်းစားဆုံးဖြတ်နေစဉ်ကာလအတွင်း သင့်အား အချုပ်ထိမ်းထည့်ထားနိုင်သည်။

ထို့ကြောင့် ယာယီလွှတ်ပေးထားချိန်အတွင်း သင်၏ နောက်ဆက်တွဲလျှောက်လွှာတွင် သင်ပေးထားသော ဆက်သွယ်ရန်လမ်းကြောင်းအတိုင်း အရာရှိမှ ဆက်သွယ်လာသော သတင်းအချက်အလက် (သို့) သတိပေးချက် များကို လိုက်လံ သိရှိထားရမည်။ အကယ်၍ အဓိကဆက်သွယ်ရန်အချက်အလက်များ ပြောင်းလဲခြင်း (သို့) ပေးထားသောဆက်သွယ်ရန် လမ်းကြောင်းမှ သတင်းအချက်အလက်များမရနိုင်တော့ခြင်း ဖြစ်လျှင် အရာရှိအား အမြဲတမ်းအကြောင်းကြားရမည်ဖြစ်သည်။ မဟုတ်ပါက သင်သည် သတင်းအချက်အလက်များ ရရှိနေသေးသည်ဟု မှတ်ယူမည်ဖြစ်သည်။

သင်ဖော်ပြသော ဆက်သွယ်ရန်လမ်းကြောင်းမှာ

.....
အကယ်၍ တရားရုံးမှ သင့်အား ညွှန်ကြားထားပါက (ထိုနေရာ တွင် အရာရှိမှ အမှတ်အသားထည့်ပေးသည်။)

ရုံးချိန်းအတိုင်း တရားရုံးကိုလာမည်၊ နှင့် ပြစ်မှုထပ်မံ မကျူးလွန်ပါ။ သက်သေပေးသူများနှင့် ပြဿနာမရှာပါ။ အန္တရာယ်တစ်ခုခုဖြစ်အောင် မဆောင်ရွက်ပါ ဟု ကတိကဝတ် ပြုရမည်။

ဤညွှန်ကြားချက်အရ သင်သည် အရာရှိရှေ့မှောက်တွင် အထက်ပါအတိုင်း တိကျစွာလိုက်နာနိုင်ကြောင်း ကတိကဝတ်ပြုရမည်။

ကတိပြုချက်

ကျွန်ုပ် မသင်္ကာဖွယ်ဖြစ်သူ/ တရားခံသည် တရားရုံးမှချိန်းဆိုသော ရက်ချိန်းများအားလုံးအတိုင်း မှန်ကန်စွာ လာရောက်မည်ကြောင်း၊ ပြစ်မှုထပ်မံ မကျူးလွန်ပါကြောင်း၊ သက်သေပေးသူများနှင့် ပြဿနာမရှာပါကြောင်း၊ အန္တရာယ်တစ်ခုခုဖြစ်အောင် မဆောင်ရွက်ပါကြောင်း၊ နှင့် တရားရုံး၏ညွှန်ကြားချက်အား လုံးတို့ကို တိကျစွာ လိုက်နာမည်ဖြစ်ကြောင်း ကတိကဝတ်ပြုအပ်ပါသည်။

(လက်မှတ်) မသင်္ကာဖွယ်ဖြစ်သူ/ တရားခံ

(လက်မှတ်) တရားရုံးဝန်ထမ်း

တရားရုံး၏သတ်မှတ်ချက်အတိုင်း အရာရှိထံ လာရောက်တိုင်ကြားရမည်။

ဤညွှန်ကြားချက်၏အဓိပ္ပါယ်မှာ သင်သည် ဤစာရွက်စာတမ်း၏ အပိုင်း 2 တွင် ဖော်ပြပါအတိုင်း သတ်မှတ်ရက်နှင့်အချိန်တို့တွင် အရာရှိအား လာရောက်တွေ့ဆုံရမည်ဖြစ်သည်။ ချိန်းဆိုသည့်အတိုင်း အခေါက်တိုင်း လာရမည်။ တရားရုံးကို မလာနိုင်သည့် အရေးကြီးအကြောင်းရင်းများရှိပါက သင်သည် အရာရှိထံသို့ အမြဲတမ်းကြိုတင်အကြောင်းကြားရမည်။ မဟုတ်ပါက အကြောင်းရင်းတိုင်ကြားမှုမရှိဘဲ လာရန်ပျက်ကွက်ပါက သင်ထွက်ပြေးသွားပြီဟု မှတ်ယူမည်ဖြစ်သည်။ ထိုအခါ တရားရုံးမှ သင့်အား ယာယီလွှတ်ပေးထားမိန့်ကို ရုပ်သိမ်းပြီး သင့်အား ဖမ်းဆီးချုပ်နှောင်ထားနိုင်သည်။

ရက်တိုင်း၏ အချိန်အတွင်း တည်းခိုသည့် နေရာ၏ အပြင်ဘက်သို့ မထွက်ရ။

ဤညွှန်ကြားချက်၏အဓိပ္ပါယ်မှာ သတ်မှတ်အချိန်အတွင်း သင်သည် သင်နေထိုင်/တည်းခိုရာ အတွင်းသာ နေရမည်။ တရားရုံး (သို့) အရာရှိမှ ခွင့်ပြုချက်မရရှိထားဘဲ နေထိုင်တည်းခိုရာ၏ အပြင်ဘက် သို့ လုံးဝထွက်သွားခွင့်မရှိပါ။ မဟုတ်ပါက တရားရုံး၏ စည်းမျဉ်းသတ်မှတ်ချက်ကို ဖောက်ဖျက်သည်ဟု မှတ်ယူမည်။

တရားရုံးညွှန်ကြားချက်အရ သင်၏ကန့်သတ်ခံ နေထိုင်တည်းခိုရာမှာ

.....
.....

အကယ်၍ တရားရုံးက သင်၏လှုပ်ရှားသွားလာမှုကို လိုက်လံသိရှိနိုင်ရန်အတွက် သင့်အား (Electronic Monitoring) အီလက်ထရောနစ်ပစ္စည်းတပ်ထားရန် ညွှန်ကြားပါက ထိုပစ္စည်းကိရိယာများကို အချိန်တိုင်း ခန္ဓာကိုယ်တွင်တပ်ဆင်ထားရမည်။ ၎င်းအပြင် သင့်အားရှင်းပြထားသကဲ့သို့ ၎င်းပစ္စည်းကိရိယာများကို ထိန်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သည်။

ပြဿနာတစ်စုံတစ်ရာကိုဖြေရှင်းရန် (သို့) ထိန်းသိမ်းရန်အတွက် အထူးအကူအညီများကို လိုအပ်သည့်အတိုင်း၊ သင့်ဆန္ဒအတိုင်း လာရောက်လက်ခံရမည်။

ဤညွှန်ကြားချက်၏အဓိပ္ပါယ်မှာ ထိခိုက်ဆုံးရှုံးသူ၊ မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံ နှင့် သက်သေ တို့၏ အခွင့်အရေးကာကွယ်ရေးနှင့် ပြဿနာဖြေရှင်းရေးတို့အတွက် အကြံပြုချက်ပေးရေးဌာနတွင် သင်သည် ၎င်းအကြံပြုချက်များနှင့်အကူအညီများကို လာရောက်လက်ခံရမည်ဖြစ်ရာ ဤစာရွက်စာတမ်း အပိုင်း 2 တွင်သတ်မှတ်ထားသည့် အတိုင်း အကြိမ်တိုင်းတွင် အချိန်မှန်ကန်စွာ သင်လာရောက်မည်ဖြစ်သည်။

အခြားညွှန်ကြားချက်များ

တရားရုံး၏ တားမြစ်ချက်နှင့်သတ်မှတ်ချက်များအတိုင်း တိကျစွာ လိုက်နာရန် သင့်တွင်တာဝန်ရှိသည်။

2. အရာရှိထံ လာရောက်ရမည့် (နှင့်/သို့မဟုတ်) အကြံပြုချက် လက်ခံရန်(အကြောင်းရှိပါက) ရုံးချိန်းစာ

သင်သည် မိမိကိုယ်ကိုတရားရုံးတွင်လာရောက်တိုင်ကြားရမည်ဖြစ်ရာ အောက်ပါအတိုင်းဆက်သွယ်ပါ။

- ဌာန အထပ်
- 1 ကြိမ်မြောက်၊ ရက်စွဲ အချိန်
- 2 ကြိမ်မြောက်၊ ရက်စွဲ အချိန်
- 3 ကြိမ်မြောက်၊ ရက်စွဲ အချိန်
- 4 ကြိမ်မြောက်၊ ရက်စွဲ အချိန်

သင်သည် ဤတရားရုံး၏ ထိခိုက်ဆုံးရှုံးသူ၊ မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံ နှင့် သက်သေ တို့၏ အခွင့်အရေးကာကွယ်ရေးနှင့် ပြဿနာဖြေရှင်းရေးတို့အတွက် အကြံပြုချက်ပေးရေးဌာနတွင်၊ အထပ် တွင် လာရောက်အကြံပြုချက်လက်ခံယူရမည်။

- 1 ကြိမ်မြောက်၊ ရက်စွဲ အချိန်
- 2 ကြိမ်မြောက်၊ ရက်စွဲ အချိန်
- 3 ကြိမ်မြောက်၊ ရက်စွဲ အချိန်
- 4 ကြိမ်မြောက်၊ ရက်စွဲ အချိန်

3. တရားရုံး၏ စီရင်ချက်ရက်အတွက် ရုံးချိန်းစာ

တရားရုံးက သင့်အား (1).....၊
ရက်စွဲ၊ အချိန်၊
စီရင်ချက်ချခန်း၊ အထပ် တွင်
ချိန်းဆိုသည်။

တရားရုံးက သင့်အား (2).....၊
ရက်စွဲ၊ အချိန်၊
စီရင်ချက်ချခန်း၊ အထပ် တွင်
ချိန်းဆိုသည်။

တရားရုံးက သင့်အား (3).....၊
ရက်စွဲ၊ အချိန်၊
စီရင်ချက်ချခန်း၊ အထပ် တွင်
ချိန်းဆိုသည်။

(နောက်တစ်ကြိမ်ချိန်းဆိုရက်တွင် (ရှိပါက) စီရင်ချက်လုပ်ငန်းစဉ်အစီရင်ခံစာတွင် တရားရုံးက သတ်မှတ်ပေးမည်။ ထို့နောက် သင်ပေးထားသော ဆက်သွယ်ရန်လမ်းကြောင်းမှတစ်ဆင့် သင့်အား အကြောင်းကြားပေးလိမ့်မည်။)

(မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံ အတွက်)
ကျွန်ုပ်သည် တရားရုံး၏ သတ်မှတ်ချက်အားလုံး နှင့် အရာရှိထံလာရောက်တိုင်ကြားချက်၊ အကြံပြုချက်လက်ခံရန် ချိန်းဆိုမှု၊ တရားရုံး၏စီရင်ချက်ရက်အတွက် ရုံးချိန်းစာ တို့ကို ကောင်းစွာ သိရှိပြီး နားလည်ပြီးဖြစ်ပါသည်။
(လက်မှတ်)

အကယ်၍သံသယတစ်ခုခုရှိပါက အရာရှိအား ဌာန
.....၊ တရားရုံး၊ ဖုန်းနံပါတ်
..... သို့ ရုံးချိန်းအတွင်း ဆက်သွယ်
မေးမြန်းနိုင်ပါသည်။

အရာရှိမှ သင့်အား ဤလမ်းကြောင်းမှတစ်ဆင့် ရုံးချိန်းသတိပေး
ချက် နှင့် ဆက်သွယ်မှုများ ပြုလုပ်ပါမည်။
.....
.....

အလကားလွတ် အာမခံမလို

What is it? ဆိုတာဘာလဲ?

အလကားလွတ် အာမခံမလို

ထောင်ဒဏ် 5 နှစ် အောက်ကျခံရသောပြစ်မှုဖြစ်ပြီး တရားရုံးမှ မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံ၏ ကိုယ်ရေးအချက်အလက်နှင့် သမိုင်းကြောင်းများကို သုံးသပ်သောအခါ ထွက်ပြေးတိမ်းရှောင်မည့် (သို့) လွတ်ထားချိန်တွင်အခြားပြစ်မှုများပြုလုပ်မည့် အန္တရာယ်ဖြစ်နိုင်ခြေမရှိ နိုင်ပါ။ (သို့) နည်းသည်ဟု ထင်မြင်ပါက ၎င်းတရားရုံးက အာမခံ စာချုပ်နှင့်အာမခံပေးသူပြုလုပ်ရန်မလိုဘဲ ယာယီလွတ်ပေးမည်။

သို့သော် တရားရုံး၏ ရုံးချိန်းအတိုင်းလာရောက်ရန်၊ အခြားပြစ်မှုများ မကျူးလွန်မိစေရန် တရားရုံးကသတ်မှတ်ထားသော စည်းမျဉ်းသတ်မှတ်ချက်များအတိုင်းလိုက်နာမည်ဟု မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံက တရားရုံးအား ကတိကဝတ်ပြုရမည်။ မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံ အား ယာယီလွတ်ပေးထားသော အချိန်ကာလတစ်လျှောက်လုံးတွင် ကြပ်မတ်စောင့်ကြည့်ရန် အရာရှိ သတ်မှတ်ထားရှိပေးမည်။

ဤစီမံချက်တွင် မည်သူပါဝင်နိုင်သနည်း။

ဤစီမံချက်တွင် ပါဝင်ခွင့်ရှိသူများ

1. စီရင်ချက်ချခံရသည့် ပြစ်ဒဏ် အမြင့်ဆုံး 5 နှစ် မကျော်သူ၊
2. ဖမ်းဆီးချုပ်နှောင်ရန် တရားရုံးသို့ ခေါ်ဆောင်လာခံရသည့် မသင်္ကာ ဖွယ်ဖြစ်သူ၊ (သို့) ဖမ်းဆီးချုပ်နှောင်မှုမခံရဖူးသေးသော အတိုင်ခံရသည့်တရားခံ၊
3. ထွက်ပြေးတိမ်းရှောင်မည့် နှင့် အခြားပြစ်မှုများပြုလုပ်မည့် အန္တရာယ်ဖြစ်နိုင်ခြေတို့ကို စဉ်းစားဆုံးဖြတ်ရန် လိုအပ်သော၊ အရေးကြီးသော ကိုယ်ရေးအချက်အလက်များကို တရားရုံးအား သိရှိခွင့်၊ ရယူခွင့် ပေးရန် သဘောတူလက်ခံနိုင်သူများ

ဒီစီမံချက်မှာ

ပါဝင်ချင်လိုက်တာ။

အချက်အလက်များ ထပ်မံသိရှိလိုပါက တရားရုံးရဲ့ သတင်းအချက်အလက်ဌာနမှာ သွားရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျား။

ယာယီလွတ်ထားသည့်အဆင့်တွင် အန္တရာယ်ဖြစ်နိုင်ခြေမှန်းဆရေး နှင့် ကြပ်မတ်စောင့်ကြည့်ရေး စီမံချက်

FREE (အလကား)

လွတ်

အာမခံမလို

ဤသတင်းအချက်အလက်များကို

သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန

တရားမှုတရား တရားရုံး

မှ ရေးသားပြုစုသည်။

အာမခံမထားတော့ရင် တရားရုံးက
ဘာကိုကြည့်မလဲ?

တရားရုံးက မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံ၏ အတိတ်ကပြစ်မှု သမိုင်းကြောင်းများ၊ ကိုယ်ရေးအချက်အလက်များမှ စဉ်းစားဆုံး ဖြတ်ပါသည်။ ၎င်းအချက်အလက်များမှာ မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံအား ယာယီလွှတ်ထားပေးချိန်တွင် တရားရုံး၏ညွှန်ကြား ချက်များအတိုင်းလိုက်နာမည်ကို ယုံကြည်ရလောက်မှုအား သုံးသပ်ရာတွင် အလွန်အရေးကြီးပြီးလိုအပ်ပါသည်။ ၎င်း အချက်အလက်များကို မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံအား စစ်ဆေးမေးမြန်းရာတွင်ရရှိပြီး တရားရုံးက ယုံကြည်ရလောက် သောသူများနှင့်အစိုးရ၏အချက်အလက်သိမ်းဆည်းရာတို့တွင် စစ်ဆေး မည်ဖြစ်သည်။ **အမူအကျင့်ဆိုင်ရာပညာရပ်** နည်းအရ ရရှိလာသော စာရင်းအင်းအချက်အလက်များအတိုင်း ဖြစ်ပေါ်နိုင်မည့်အန္တရာယ်တို့ကို ခန့်မှန်းတွက်ဆပြီး အန္တရာယ် ဖြစ်နိုင်ခြေပြုကိန်းအဖြစ် နိမ့်သည်၊ အလယ်အလတ်၊ မြင့်သည်၊ အလွန်မြင့်သည် စသဖြင့် ထွက်ရှိလာပါသည်။ ထိုအခါ ဖြစ်ပေါ် နိုင်သည့်အန္တရာယ်အနိမ့်အမြင့်ပေါ်မူတည်၍ တရားရုံးက မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံအား ကြပ်မတ်စောင့်ကြပ်ရေး သတ်မှတ်ချက်များ ကွဲပြားစွာ သတ်မှတ်ပြီး လွှတ်ပေးပါမည်။

“ထောင် ဆိုတာ ဆင်းရဲတဲ့လူကိုပဲ ချုပ်လှောင်ထားတဲ့နေရာ မဟုတ်တော့ပါဘူး။”

အန္တရာယ် ဖြစ်နိုင်ခြေ နိမ့် - အလွန်နိမ့်

တရားရုံးသို့အချိန်မှန်လာရောက်မည်၊ ပြစ်မှုထပ်မံမကျူးလွန်ပါ။ မိမိကိုယ်ကိုတရားရုံးတွင် သတ်မှတ်ချိန်အတိုင်း လာရောက်တိုင်ကြားမည်ဟူ၍ ကတိကဝတ်ပြုရုံဖြင့် တရားရုံးက လွှတ်ပေးပါမည်။

အန္တရာယ် ဖြစ်နိုင်ခြေ အလယ်အလတ် - မြင့်

မိမိကိုယ်ကိုတရားရုံးတွင် လာရောက်တိုင်ကြားစေမည်။ (သို့) မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံကို ကြပ်မတ်စောင့်ကြည့်နိုင်မည့် အီလတ်ထရောနစ်ပစ္စည်း(သို့)အခြားပစ္စည်းကိရိယာတစ်ခုခု ခန္ဓာကိုယ်တွင် တပ်ဆင်စေမည်။

အန္တရာယ် ဖြစ်နိုင်ခြေ အလွန်မြင့်

မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံကို ကြပ်မတ်စောင့်ကြည့်နိုင်မည့် အီလတ်ထရောနစ်ပစ္စည်း(သို့)အခြားပစ္စည်းကိရိယာတစ်ခုခု ခန္ဓာကိုယ်တွင် တပ်ဆင်စေမည်။ (သို့) အကယ်၍ လွှတ်ပေးလိုက်ပါက ထွက်ပြေးနိုင်သည်၊ လူမှုအသိုက်အဝန်းကို အန္တရာယ်ပြုနိုင်သည်ဟု ယုံကြည်၍မရလောက်သည်အထိ အန္တရာယ်ဖြစ်နိုင်ခြေမြင့်လွန်းသည်ဟု တရားရုံးက ထင်မြင်ပါက ဆက်လက်ချုပ်နှောင်ထားပါလိမ့်မည်။ မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံက အာမခံငွေ မည်မျှပေးနိုင်သည်ကိုလည်း ရရှိစိုက်နေမည်မဟုတ်ပါ။

ဒီလိုလွှတ်တာ

ဘယ်လိုကောင်းလဲ။

ကောင်းတာပေါ့ ဘာလိုလဲဆိုတော့

1. ပိုက်ဆံကိစ္စမပါသောကြောင့် ဆင်းရဲသားနှင့် လူချမ်းသာတို့ က ပြစ်မှုအမျိုးအစားတူ၊ အန္တရာယ်ဖြစ်နိုင်ခြေတူမည်ဆိုလျှင် လွှတ်ပေးမလား၊ ချုပ်နှောင်ထားမလားဆိုသည်ကို မခွဲခြားတော့ ပါဘူး။
2. လွှတ်ပေးရန် (သို့) ချုပ်နှောင်ရန် ညွှန်ကြားချက်မှာ ထွက်ပြေး နိုင်ခြေနှင့် ပြစ်မှုထပ်မံကျူးလွန်မည်လားဆိုသည့်အချက်အပေါ် တွင် တစ်ဦးချင်းစီအတွက် စဉ်းစားဆုံးဖြတ်သောကြောင့် ထွက် ပြေးမှုနှင့်ပြစ်မှုကျူးလွန်နိုင်မှုအန္တရာယ် ကာကွယ်ရေးကို ပို၍ပင် အရည်အသွေးရှိစေပါသည်။
3. အပိုင်း 2 ၏ အန္တရာယ်ဖြစ်နိုင်ခြေမှန်းဆခြင်းတွင် စာရင်းအင်း နှင့်အမူအကျင့်ပညာရပ်ဆိုင်ရာ သိပ္ပံပညာနည်းကျ ဆောင်ရွက် သောကြောင့် ပြစ်မှုနှင့်အာမခံငွေနှုန်းထားကိုသာကြည့်သော စနစ်ဟောင်းထက်ပို၍ မှန်ကန်စိတ်ချရသည်။ ထိုစနစ်ဟောင်း တွင် အန္တရာယ်ဖြစ်နိုင်ခြေနှင့် သက်ဆိုင်သည့် မည်သည့်အ ထောက်အထားမျှ မရှိပါ။
4. စနစ်သစ်တွင် ပစ္စည်းဥစ္စာကိုသာအဓိကထားသည့်စနစ် ဟောင်းထက်ပို၍ လူလွတ်နိုင်သည်။ ၎င်းအပြင် လွှတ်ပေးလိုက် သော လူများအား ကြပ်မတ်စောင့်ကြည့်မှုကုန်ကျစရိတ်မှာ အစိုး ရမှ အကုန်ကျခံနေရသော စဉ်းစားဆုံးဖြတ်စဉ်ကာလအတွင်း အချုပ်အနှောင်ခံလူမြောက်များစွာအတွက် ကုန်ကျစရိတ်ထက် ပို၍ကုန်ကျသက်သာပါသည်။

အန္တရာယ်ဖြစ်နိုင်ခြေမှန်းဆခြင်း

လုပ်ငန်းစဉ်များ

1. ပထမဦးဆုံးအကြိမ် ဖမ်းဆီးချုပ်နှောင်ခြင်းခံရသော မသင်္ကာဖွယ်ဖြစ်သူ၊ ဖမ်းဆီးချုပ်နှောင်ခြင်းမခံရဖူးသေးသော မကြာခင်ကတိုင်းကြားသောဖြစ်မှု၏ တရားခံ

2. ပြစ်မှုခွဲခြမ်းစိတ်ဖြာသည့်အရာရှိက အန္တရာယ်ဖြစ်နိုင်ခြေကို မှန်းဆတွက်ချက် (ထောင်ဒဏ် 5 နှစ် အောက်ကျခံရသောဖြစ်မှု ဖြစ်ရမည်)

3. မသင်္ကာ ဖွယ်ဖြစ်သူ /တရားခံ၏ သမိုင်းကြောင်းများကို အရာ ရှိမှ စစ်ဆေးပြီး အချက်အလက်များစစ်ဆေး

5. တရားရုံးမှ အန္တရာယ်ဖြစ်နိုင်ခြေမှန်းဆတွက်ချက်ပြီးနောက် ယာယီလွှတ်ပေးရန် တောင်းဆိုချက်တင်

4. အရာရှိမှ အန္တရာယ်ဖြစ်နိုင်ခြေမှန်းဆတွက်ချက်ထားသော အစီရင်ခံစာကို တရားရုံးသို့ တင်ပြ

6. ခွင့်ပြုကြောင်းညွှန်ကြားပါက - မသင်္ကာ ဖွယ်ဖြစ်သူ /တရားခံ အား "ရှေးဦးအသိပညာပေးခြင်း" ကို ခံယူရမည်။ (ရုပ်မြင်သံ ကြား နှင့်စာစောင်မှတစ်ဆင့်)

တရားရုံးမှ အာမခံမလိုဘဲ လွှတ်ပေးခြင်း

ဘာတွေလုပ်ရမလဲ?

- တရားရုံး၏ညွှန်ကြားချက်နှင့်သတ်မှတ်ချက်များကို နားထောင်ရန် ရှေးဦးအသိပညာပေးခြင်းကို ခံယူပါ။
- တရားရုံး၏ညွှန်ကြားချက်များအတိုင်း တိကျစွာ လိုက် နာရမည်။ အကြောင်းမှာ သတ်မှတ်ချက်များ၏ တစ်စုံ တစ်ခုကို မလိုက်နာခြင်းက တရားရုံးမှညွှန်ကြားချက် များကို ရုပ်သိမ်းပြီး ဖမ်းဆီးချုပ်နှောင်ထားနိုင်ပါသည်။
- သံသယရှိပါက အရာရှိထံချက်ချင်းဆက်သွယ်ပါ။

ယာယီလွှတ်ပေးတဲ့နောက်ပိုင်းမှာ အထူးအကူအညီပေးခြင်းလည်းရှိသေးတယ်နော်။

အချို့သောတရားရုံးများတွင် ဤဆောင်ရွက်ချက်ကို "လူ့အသိုက်အဝန်းစိတ်ပိုင်းဆိုင်ရာဆေးခန်း" ဟုခေါ်ကြသည်။ တရားရုံးက တက်ကျွမ်းသူ(သို့)စိတ်ပညာရှင်များ စီစဉ်ထားရှိပေးပြီး မသင်္ကာ ဖွယ်ဖြစ်သူ /တရားခံများအား မူးယစ် ဆေးဝါးနှင့်ဆိုင်သောပြဿနာ၊ စိတ်ကျန်းမာရေး(သို့)အသက်ရှင်နေထိုင်မှုဆိုင်ရာအမှုအကျင့်အချို့ တို့နှင့်ဆိုင်သော အကြံပြုချက်များ ပေးအပ်စေရန်ဖြစ်သည်။ မသင်္ကာ ဖွယ်ဖြစ်သူ /တရားခံများအား ယာယီလွှတ်ပေးသည့်တရားရုံး၏ သတ်မှတ်ချက်များကိုလိုက်နာဆောင်ရွက်ရာတွင် အတားအဆီးဖြစ်စေနိုင်သော ပြဿနာအချို့ကို သက်သာပြေ ပျောက်စေရန်အတွက် ဖြစ်သည်။

သတ်မှတ်ချက်နားလည်၊ ရုံးချိန်းရက်ကိုအာရုံပြု။

ညွှန်ကြားချက်အတိုင်းလိုက်နာ၊ သတ်မှတ်သည့်အတိုင်း ကိုယ့်ကိုယ်ကိုလာရောက်တိုင်ကြား။

အလကားလွတ် အာမခံမလို၊

What is it? ဆိုတာဘာလဲ?

အလကားလွတ် အာမခံမလို

ထောင်ဒဏ် 5 နှစ် အောက်ကျခံရသောပြစ်မှုဖြစ်ပြီး တရားရုံးမှ မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံ၏ ကိုယ်ရေးအချက်အလက်နှင့် သမိုင်းကြောင်းများကို သုံးသပ်သောအခါ ထွက်ပြေးတိမ်းရှောင်မည့် (သို့) လွတ်ထားချိန်တွင်အခြားပြစ်မှုများပြုလုပ်မည့် အန္တရာယ်ဖြစ်နိုင်ခြေမရှိ နိုင်ပါ။ (သို့) နည်းသည်ဟု ထင်မြင်ပါက ၎င်းတရားရုံးက အာမခံ စာချုပ်နှင့်အာမခံပေးသူပြုလုပ်ရန် မလိုဘဲ ယာယီလွတ်ပေးမည်။

သို့သော် တရားရုံး၏ ရုံးချိန်းအတိုင်းလာရောက်ရန်၊ အခြားပြစ်မှုများ မကျူးလွန်မိစေရန် တရားရုံးကသတ်မှတ်ထားသော စည်းမျဉ်းသတ်မှတ်ချက်များအတိုင်းလိုက်နာမည်ဟု မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံက တရားရုံးအား ကတိကဝတ်ပြုရမည်။ မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံ အား ယာယီလွတ်ပေးထားသော အချိန်ကာလတစ်လျှောက်လုံးတွင် ကြပ်မတ်စောင့်ကြည့်ရန် အရာရှိ သတ်မှတ်ထားရှိပေးသည်။

ဒီစီမံချက်မှာ

ပါဝင်ချင်လိုက်တာ။

တရားရုံး၏အရာရှိထံသို့

အောက်ပါအချက်အလက်နှင့်စာရွက်စာတမ်းများ တင်ပြပါ။

- ကိုယ်ရေးအချက်အလက် ထောက်ခံချက်များ
ဥပမာ - သန်းခေါင်စာရင်း၊
အိမ်ထောင်ပြုအထောက်အထားများ
- အမြင့်ဆုံး ပညာရေးအထောက်အထားများ
- မိမိ၏အသက်မွေးဝမ်းကျောင်းနှင့်အလုပ်အကိုင်ပြု
အထောက်အထားများ
- မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံ နှင့် သိကျွမ်းသူ 3
ဦးတို့၏ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်
(အသိုင်းအဝိုင်းဦးဆောင်သူလည်း ပါဝင် - ဥပမာ -
ရပ်ကွက်လူကြီး၊ ရွာသူကြီး၊)
- မသင်္ကာ ဖွယ်ဖြစ်သူ/ တရားခံ နှင့် သိကျွမ်းသော
အသိုင်းအဝိုင်းရှိလူကြီးမှထုတ်ပေးသော
အမှုအကျင့်ပိုင်းဆိုင်ရာ ထောက်ခံစာနှင့်တကွ
တင်ပြသင့်သည်။

အချက်အလက်များ ထပ်မံသိရှိလိုပါက တရားရုံးရဲ့
သတင်းအချက်အလက်ဌာနမှာ
သွားရောက်ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျား။

ယာယီလွတ်ထားသည့်အဆင့်တွင်
အန္တရာယ်ဖြစ်နိုင်ခြေမှန်းဆရေး နှင့် ကြပ်မတ်စောင့်ကြည့်ရေး
စီမံချက်

FREE (အလကား)

လွတ်

အာမခံမလို

ဤသတင်းအချက်အလက်များကို

သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးဌာန

တရားမျှတရေး တရားရုံး

မှ ရေးသားပြုစုသည်။